


လျှောက်ဆို


GO FORWARD

ပျက်စီးသွားသောအခါ

ယွှမ်းတင်စီမံရေးမှူး
ထိုက်ယာတပ်မနားလဲ
စံးတင်ပျက်စီးစေရလား
ဒီသီးကလဲတော်ဆို
တကုန် ၂၀၂၁.၁၄.၁၅.



• ခရစ်ယာန်အယုတ်စွာအားပေးမှု - အဖြူဖြူသိ



နိဂုံးတော်ကွဲး

လါအုဗြိုင်အပူ ခရိုင်တံအိန်ဖိုင်တဖန် တံကလုာ်လါအသိန်ထီန် ကမ္မာဲ “ကစါခရိုင်ဂဲဆောထာန်ကုလံ” နှံလီ. ကစါခရိုင်အတံဂဲဆောထာန်လါတံသံနှံ မှါလါကစါယွအစိကမီအယိနှံလီ. ကစါခရိုင်မနုာ်တံသံနှံလီ.

ကစါခရိုင်နှံ ဘန်တံဟ့ုင်လီ.ကွံင်လါပတံကမ္မာ်အယိဒီး ဘန်တံဒုးဂဲဆောထာန်ကုအီလါ တံပံတီပံလီပုအဂုာ်လီ. အံမုာ် ကစါခရိုင်အတံဂဲဆောထာန်ကုလါ တံကပံတီပံလီပုအဂုာ်နှံလီ. မုတမုာ် လါကစါခရိုင်ဘန်ဒီး ပကအိန်ဒန်လါတံဒဲးဘးအပူနှံလီ. ဖဲ(ယီဟန် ၁၁:၂၅)နှံ ကစါယုဂ်ရှူးစံးဝဲ, ယဲဒန်အံ ယမုာ်တံဂဲဆောထာန်ကုဒီးတံမူလီ. ပုလါအစုာ်ကုနုာ်ကုယုနှံ မှါသံဘန်ဆန်ဒီး ကမူထီဝဲလီ.

လါပနံကစါခရိုင်အယိ ပဘန်တံဂဲဆောထာန်ဃုာ်စုာ်ကီးဒီး ကစါခရိုင်လါတံနံဘန်ဃးဒီး ယွအတံမလါ တံလါအမလါဂဲဆောထာန်ကုအီလါတံသံနှံလီ. လါတံသးကညီးဒိန်အသိး ကစါယွမလိန်ထီန်ကဒီးပုလါတံမှါလါအမူအပူ, လါကစါယုဂ်ရှူးခရိုင်အတံဂဲဆောထာန်လါတံသံအယိ ဆူတံနုာ်သါလါအတဟးဂီဘန်ဒီး တဘန်အာဘန်, ဒီးတလီညွဲးဘန်အပူ, လါတံပံဝဲလါပကီ လါမူခိန်နှံလီ. (၁ပုး ၁:၃,၄)

ကစါခရိုင်အတံဂဲဆောထာန်ကုလံအယိ ပတအိန်လါဘန်လါတံသိန်တံသီအဖီလံဘန်. မှါပအိန်လါတံဘျူးတံဖိုင်အဖီလံလံနှံလီ. လါတံအဲန်ဘန်ကစါခရိုင်, ဒံသိးပကလဲတံဒံအကြားဒီးကစါ, လါတံဘန်အသးခဲလါအကီ ပကဘန်မှါပုလါအသိန်ထီန်ကယံတံမဂု, ဒီးအါထီန်လါတံသုန်ညါယွနှံလီ. ဒီးအလီအိန်လါ ပကဘန်မှါပုအိန်လါခရိုင်အပူဒီး ကဘန်မှါတံတုအသိနှံလီ. (၂ကရံ ၅:၁၇)

မိလါအုဗြိုင် ကဟဲစိန်နုာ်ပုတံသုန်ခုသးခု, တံစိတံကမီ လါပနံကစါခရိုင်ဒီး သန်ထီန်လါကယံတံမဂုဒီး အါထီန်လါတံသုန်ညါယွအယိနှံတက့ာ်.

ပဲဒီးတံဆာဂုအါ

**စဲမစာန်
(နိဂုံး)
ပုကညီဘုထံခဝုရှာန်)**

အဖွဲ့

ဖိအလံာတဖဉ်, ကွကူတၢ်အိဉ်ဖိဉ်, သရဉ်မုဉ်ခုဉ်လဉ်ဖိ
ဒီးအပုၤဟံဉ်ဖိ, ဖုသဉ်ကီအဖိအလံာတဖဉ် အတၢ်ဟ့ဉ်
န့ဉ်လီၤ. ပိာ်ထွဲထီဉ်အခံဒီးတၢ်ဟ့ဉ်ကနၤ သရဉ်သမါ
လၢအိဉ်ဘျးလၢတၢ်ဖိးတၢ်မၤအပူၤ, သရဉ်သရဉ်မုဉ်လၢ
မုဉ်သးယမၤကလီတဖဉ်, ပုၤသမံသမိးစ့စရီတဖဉ်, သ
ရဉ်သရဉ်မုဉ်သိဉ်လိတၢ်သ့ဉ်ဝံဉ်သးဆၢတဖဉ်န့ဉ်လီၤ.

ပိာ်ထွဲထီဉ်အခံလၢ တၢ်ကတိၤဒိဉ်ထြးစတံ
အပုၤဟၤလီၢ်ဆုဉ်နီၤခံၤလၢ သရဉ်ဒိဉ်ဒီးကထာဉ်ဆဉ်
မုဉ်ထီဉ် ဒီးပုၤဃုဘါထုကဖဉ်တၢ်လၢ သရဉ်ဒိဉ်ဒီးက
ထာဉ်စဲမစၢဉ်န့ဉ်လီၤ. ထြးစတံပုၤဟၤလီၢ်ဆုဉ်နီၤခံၤ
မုဉ်ဝဲ သရဉ်ဒိဉ်ယုၤဒုးမူ ဒီးသရဉ်ဒိဉ်ဒီးကထာဉ်စါရဲးစ့ဉ်
န့ဉ်လီၤ. တနံၤအံၤ အိဉ်ဒီးတၢ်ဟ့ဉ်ခီမူဒါအသီ ဆူကို
ခိဉ်အသီ သ့ဉ်တဖဉ်အအိဉ်န့ဉ်လီၤ. ပုၤကညီဘျာထံခ
ဝုရှၢဉ် ယုၤဂ့ၢ်ပီညါဖုဉ်စိမိၤအကိုခိဉ်ဒိဉ်မုဉ်ဝဲဒဉ် သရဉ်
မုဉ်ဒိဉ်ဒီးကထာဉ်စ့လွဲၢ်ဝါ ဒီးကိုခိဉ်စၢမုဉ်ဝဲဒဉ် သရဉ်
ဒိဉ်ဒီးကထာဉ်ခရံဉ်စထီဉ်ဖၢဉ်ဒုန့ဉ်လီၤ. လၢခံကတၢ်
ကမုဉ်သးဝံဉ်ထါသးဝံဉ် “ ဝးဝးနဃာဉ်န့ဉ် မၤကပီ ”
ဝံၤ ပုၤ ဆိဉ်ဂုၤပုၤကွၢ်တၢ်လၢသရဉ်ဒိဉ်တနၢ်ထူန့ဉ်လီၤ.

တနံဉ်အံၤ ပုၤဖျိထီဉ် (L.Th) (၂၇)ဂၤ,
(B.Th) (၁၇)ဂၤ, (M.A.R) (၅)ဂၤ, (M.Div)
(၄၅)ဂၤ, (CCM) (၂၁)ဂၤ, (DCM) (၃)ဂၤ,
(BACM) (၁၈)ဂၤ, (MACM) (၁၂)ဂၤ, (D-Min
Pre- Requisite) (၅)ဂၤဒီး (D. Min) (၇)ဂၤန့ဉ်လီၤ.
တနံဉ်အံၤ ပုၤလၢဒီးန့ၢ် (D.Min) တၢ်လၢကပီတဖဉ်
မုဉ်ဝဲနီၢ်ထံန့ဉ်, နီၢ်ဖိစ့ဝါ, နီၢ်ဖိနီၤဒီး နီၢ်မုၤဖိဝါ လၢကီၢ်
ပသံဉ်မိမုးတဖဉ်ဒီး နီၢ်ဘျူထံဉ်(ကီၢ်တကူဉ်), စီၤယုၤ
ဘျူးထူ(ကီၢ်ပကိတကူဉ်)ဒီး စီၤရဲဉ်ကီဉ်ထူ(ကီၢ်က
ယါဖူး)တဖဉ်န့ဉ်လီၤ. ဒ်န့ဉ်အသိး ပုၤလၢအဒီးန့ၢ် (MO
CS)မုဉ်ဝဲဒဉ် သရဉ်ဒိဉ်သးရံ (ဘျးမိပုၤ), သရဉ်ဒိဉ်နဲလ
စၢဉ်(အဲဉ်ဒါ)(ကီၢ်ကူးအ့), သရဉ်ဒိဉ်ဖဲဘူထံမူ(ကီၢ်က
ယါဖူး), သရဉ်မုဉ်ဒုစံဉ်ဝု (ကီၢ်ကယါဖိ ပုၤ)သ့ဉ်တဖဉ်
န့ဉ်လီၤ.





ပုဂံကညီဘုရားထံယွဂ်ပီညါဗွန်စိမိလ တာ်ဒီးပင်စု သရဉ်သရဉ်မုဉ်သဂါဂ

လါမာ်ရး(၁)သီ, မုာ်ဒီးနံၤ, (၂၀၁၅)နံၣ်, ဂီၤ(၆:၃၀-၈:၃၀)န့ၣ်ရံၣ်, ဝဲတံာ်သ့ၣ်နီၣ်ထီၣ်ဖုသုၣ်ဖျါၣ်ဘျီၣ်ရီၣ်ဖျိၣ်, လံာ်စီဆံၣ်ကို တံာ်လုာ်ခိၣ်န့ၣ်အိၣ်ဒီး တံာ်ဟံစုသရဉ်မုဉ်ဒီးကထာၣ်စုလွံာ်ဝါ, သရဉ်မုဉ်ဒီးကထာၣ်သ့ၣ်ဇုာ်သ့ ဒီးသရဉ်ဒီးကထာၣ်ခရံၣ်စထီၣ်ဖာၣ်ဒ့ သ့ၣ်တဖၣ်န့ၣ်လီၤ. ဝဲတံာ်ဒ့ဆုာ်န့ၣ်အဆာကတီၢ် ပုဂံဘၣ်မူဘၣ်ဒါတဖၣ် ယုာ်ဒီးသရဉ် သရဉ်မုဉ်တဖၣ် လာကဒီးဟံစုပာ်ထီၣ် ဟံးန့ၣ်အလီၤလီၤ. တံာ်ရဲၣ်တံာ်ကျဲၤတဘျီအံၤ ပုဂံဟံလီၤဆုာ်နီၤမ့ၢ်ဝဲသရဉ်ဒိၣ်ယွဂ်ဒုးမူန့ၣ်လီၤ. အိးထီၣ်တံာ်ဘါလါ ပုဂံဟံလီၤဆုာ်နီၤဝဲၤ န့ၣ်ဟ့ၣ်ဘၣ်တံာ်သးဝံၣ်ရီၤလါ ပုဂံကညီဘုရားထံခဝဲရံၣ် ယွဂ်ပီညါဗွန်စိမိလန့ၣ်လီၤ. ပုဂံဖးဖျါထီၣ်ကီၣ်ကးအတံာ်ကွဲးနီၣ်လါ သရဉ်ဒိၣ်ကွံာ်လံာ်ယီၤသးတီၢ်ဝဲၤ သးဝံၣ်ကမုာ်ထါသးဝံၣ် “ယုမာယွဂ်တံာ်မာ” ဝဲၤဖးလံာ်စီဆံၣ်လါပုဂံဟံလီၤဆုာ်နီၤန့ၣ်လီၤ. ပုဂံစံၣ်တဲာ်တဲာ်လီၤတံာ် မ့ၢ်ဝဲသရဉ်မုဉ်ဒိၣ်ဒီးကထာၣ်ထီၣ်ထုာ်ဒ့န့ၣ်လီၤ.



တံာ်ဟံထီၣ်စုလါ သရဉ်မုဉ်ဒီးကထာၣ်စုလွံာ်ဝါအခိၣ်လါမ့ၢ်ဝဲ သရဉ်ဒိၣ်ဒီးကထာၣ်ဝီလ်ဒိၣ်သ့, သရဉ်ဒိၣ်ထီၣ်သါ, သရဉ်ဒိၣ်ခုစလုၣ်, သရဉ်မုဉ်ဒိၣ်ဒီးကထာၣ်စတဲလုာ်မ့ၢ်(နံ)ဒီး သရဉ်ဒိၣ်ဒီးကထာၣ်လုကၢၣ်ယုာ်တဖၣ်န့ၣ်လီၤ. ပုဂံဟံထီၣ်စုလါ သရဉ်မုဉ်သ့ၣ်ဇုာ်သ့အခိၣ်လါမ့ၢ်ဝဲ သရဉ်ဒိၣ်လီၤဝဲဒီး, သရဉ်ဒိၣ်အဲၣ်ဒါ, သရဉ်ဒိၣ်ဒီးကထာၣ်သါဝဲ, သရဉ်မုဉ်ဒိၣ်ဒီးကထာၣ်မုဉ်စိဒီး သရဉ်ဒိၣ်ဒီးကထာၣ်စဲမစာၣ်န့ၣ်လီၤ. တံာ်ဟံထီၣ်စုလါသရဉ်ဒီးကထာၣ်ခရံၣ်စထီၣ်ဖာၣ်ဒ့အခိၣ်လါမ့ၢ်ဝဲ သရဉ်ဒိၣ်ဒဲးန့ၣ်ယုာ်ဒ့, သရဉ်ဒိၣ်ဒီးကထာၣ်နံၤဒိၣ်ထူ, သရဉ်ဒိၣ်ကလါမု, သရဉ်ဒိၣ်ဒီးကထာၣ်ရီးခိၣ်သ့ဒီး သရဉ်ဒိၣ်ဒီးကထာၣ်ကျဲၤတီၣ်န့ၣ်လီၤ. တံာ်ဟံထီၣ်စုခါ တံာ်ထုကဖၣ်လါ သရဉ်ဒိၣ်ဒီးကထာၣ်ဆုာ်မုာ်ထီၣ်န့ၣ်လီၤ. ပုဂံဒုးလံာ်

ထီၣ် ကံာ်လံာ် လါသရဉ်ဒိၣ်ဒီးကထာၣ်စဲမစာၣ်, ပုဂံဟ့ၣ်ဂံာ်ဟ့ၣ်ဘါ သရဉ်ဒိၣ် ဒီးသရဉ်မုဉ်ဒိၣ်သဂါဂ လါသရဉ်ဒိၣ်ဒီးကထာၣ်ဒိၣ်စုဝဲၤ တံာ်သးဝံၣ်ရီၤလါ သမဲကညီဘုရားထံတံာ်အိၣ်ဖျိၣ်န့ၣ်လီၤ. တံာ်သိၣ်လီၤ ပုဂံကညီဘုရားထံယွဂ်ပီညါဗွန်စိမိလါ သရဉ်ဒိၣ်ဒီးကထာၣ်ခြံန့ၣ်, တံာ်ဟ့ၣ်လီၤက့ၤ သရဉ်ဒိၣ်ဒီးသရဉ်မုဉ်ဒိၣ်တဖၣ်ဆူကီၣ်ဒီး ဘၣ်တံာ်ဟံးစုတူာ်လီၤ ကွံာ်မာ်မာ်သကိးတံာ်အကီၢ် လါကီၣ်ခိၣ်ဒိၣ်ဒီး ပုဂံဟံလီၤဆုာ်နီၤန့ၣ်လီၤ. တံာ်ထုကဖၣ်ကျဲၤတံာ် လါသရဉ်ဒိၣ်ခုရဲၣ်, တံာ်ကတီၢ်စံးဘျးဒီးတံာ်ဘိးဘၣ်သ့ၣ်ညါ လါပုဂံဟံလီၤဆုာ်နီၤဝဲၤသးဝံၣ်ပျါက့ၤတံာ်လါ ကမုာ်ထါသးဝံၣ် “ကတီၢ်ယဲဒုာ်” န့ၣ်လီၤ. လါခံကတံာ် ဆိၣ်ဂုာ်ပျါက့ၤ တံာ် လါသရဉ်ဒိၣ်ဒီးကထာၣ်ခရံၣ်စထီၣ်ဖာၣ်ဒ့, ဝဲန့ၣ်အခါ သရဉ်မုဉ်ဒိၣ်ဒီးကထာၣ်စုလွံာ်ဝါ ဒီးသရဉ်မုဉ်ဒိၣ်ဒီးကထာၣ်သ့ၣ်ဇုာ်သ့ ယုာ်ထီၣ်ယုာ်အစုစုာ်ကိးလီၤ.



တံာ်ဟံထီၣ်စုခါ တံာ်ထုကဖၣ်လါ သရဉ်ဒိၣ်ဒီးကထာၣ်ဆုာ်မုာ်ထီၣ်န့ၣ်လီၤ. ပုဂံဒုးလံာ်

ပဘသဖ တၢ်ပျၢ်ကိတၢ်ဟူးတၢ်ဂံၤတဖၣ်





ဟိန်ဒိန်ဒီဗျာန်ပုကညီဘျာထံတၢ်ဂုလိန်မုခ်လိန်

Global Karen Baptist Fellowship

(၂၀၁၅)နံၣ် ဟိန်ဒိန်ဒီဗျာန်ပုကညီဘျာထံ တၢ်ဂုလိန်မုခ်လိန်(ဂ)ဘျီတဘျီ အတၢ်ရဲၣ်တၢ်ကျဲၤအဂီၢ် ဒိန်နၢ်အိၣ်မူအိၣ်ဒါ တဖၣ်ထံၣ်လိာ်အိၣ်ဖိၣ်သကိး ဝဲကီၢ်ကီၣ်တဲၣ်, ချဲးသူကျိတၢ်အိၣ်ဖိၣ် ဝဲ(၁၆.၂.၂၀၁၅)နံၣ်, ဂီၤဒီ(၉:၀၀)န့ၣ်ရံၣ် တုၤဟါ(၅:၀၀)န့ၣ် ရံၣ်န့ၣ်လီၤ.

တၢ်အိၣ်ဖိၣ်တဘျီအံၤ ဒိန်နၢ်ပုၤဘၣ်မူဘၣ်ဒါ ကီၢ်လါ, ကီၢ်ကီၣ်တဲၣ်, ခုၣ်ခုၣ်ဘံၣ်စံၣ်, ကီၢ်အိးစၢ်ထွဲလယၣ် ခၢၣ်စးဒီး ချဲးသူကျိတၢ်အိၣ်ဖိၣ်ခၢၣ်စးခဲလၢကံ ဟဲထီၣ်ဝဲ(၁၅)ဂၤန့ၣ်လီၤ.

(၂၀၁၅)နံၣ် ဟိန်ဒိန်ဒီဗျာန်ဘျာထံတၢ်ဂုလိန်မုခ်လိန် (ဂ)ဘျီတဘျီ အတၢ်ရဲၣ်တၢ်ကမ္မာ်ဝဲ ဒ်လၢလၢ်အံၤအသိးန့ၣ် လီၤ.

- တၢ်ဆၢကတီၢ် - လါမုၤ(၂၀-၃၀, ၂၀၁၅)နံၣ် (ဟဲတုၤ ၂၇သီ, ၂၇သီ တၢ်အိးထီၣ်မူးဒီး တၢ်အိၣ်ဖိၣ်တဖၣ်)
- တၢ်လိာ်တၢ်ကျဲ - ချဲးသူကျိတၢ်အိၣ်ဖိၣ်, ကီၢ်ကီၣ်တဲၣ်
- တၢ်တီၢ်ထူ - ယီၤထီၣ်လၢတၢ်စ့ၢ်တၢ်န့ၣ်ဒီး အိၣ်ထီၣ်လၢ တၢ်မၤယွၤတၢ်မၤ (Deeper in Faith and Growing in Mission)

လံာ်စီဆံ - ဝဲးလံး ၁:၂၇-၂၉, ကလိး ၂၆-၁၀
 လၢတၢ်ရဲၣ်တၢ်ကျဲတဘျီအံၤ ပအိၣ်ဒီးတၢ်မၤလိ လံာ်စီဆံ, တၢ်ဟ့ၣ်ထီၣ်တဖၣ်, တၢ်ကတိၤလီၤဆီ, တၢ်ဘျုးတၢ်ဘါ, တၢ်ဟ်

စီဆံသးတၢ်ဘါ ဒီး တၢ်အိၣ်ဖိၣ်လၢအနၢ်ဒုၣ်ဝဲစ့ၢ်စ့ၢ် န့ၣ်လီၤ. တၢ်ဆဲးလီၤမံၤ TKBC, KKBC, KBC, India ခၢၣ်စးတဖၣ်တဂၤ ကီၢ်ကီၣ်တဲၣ် ၈(၅၀၀)ဘးစ့ၢ်စ့ၢ်ဒီး လီၢ်ဂုၤဂၤခၢၣ်စးတဂၤ ကီၢ်ကီၣ်တဲၣ် ၈(၁၀၀၀)ဘးစ့ၢ်စ့ၢ်န့ၣ်လီၤ.

ဟိန်ဒိန်ဒီဗျာန် ပုကညီဘျာထံတၢ်ဂုလိန်မုခ်လိန်အံၤ ပအိၣ်ဒီး ပုၤမၤသကိးတၢ်တဖၣ်လၢ ကီၢ်အမဲဂကၤ, ကီၢ်ခဲန့ၣ်, ကီၢ်နီၣ်ဝဲ, ကီၢ်ဖုလဲ, ကီၢ်အါရလဲ, ကီၢ်အဲကလံး, ကီၢ်နဲသလဲၣ်, ကီၢ်စွဲၣ်ဒုၣ်, ပုကညီဘျာထံခဝုၣ်ရၢၣ်, ကီၢ်ကီၣ်တဲၣ်ပုကညီဘျာထံကရၢမိာ်ပုၤ, ခုၣ်ခုၣ်ဘံၣ်စံၣ်, ကီၢ်အုဒယၣ်, ကီၢ်အိးစၢ်ထွဲလယၣ်, ကီၢ်စုကမိ, ကီၢ်မလုၣ်ဂါတဖၣ်န့ၣ်လီၤ.

ပအိၣ်ယံၤလိာ်ပသးဘၣ်ဆၣ် လၢယွၤတၢ်ဖဲးတၢ်မၤအပူၤ ပပုကလုာ်အံၤ ပမၤသကိးတၢ်သ့လၢ ဟိန်ဒိန်ဒီဗျာန် ကညီဘျာထံတၢ်ဂုလိန်မုခ်လိန်သ့ဝဲဒီး ယွၤစူးကါပဝဲသ့ၣ်တဖၣ် လၢတၢ်သးခုကစီၣ်အတၢ်မၤအယီၤ အလိာ်အိၣ်လၢ ပကစံးဘျူးယွၤဒီး မၤလၢကပီၤယွၤဒီဖျိယွၤအတၢ်ဆိၣ်ဂုၤသ့ၣ်တဖၣ်ဒီး ကွဲမ့ၢ်ဘၣ်ဒီပုၤဝဲတံၤသကိးတဖၣ်လၢတၢ်မၤသကိးအဂီၢ်စ့ၢ်ကိး န့ၣ်လီၤ.

သရၣ်ဒိန်ဒီးကထာၣ်စဲမစာၣ်(ခဝုၣ်ရၢၣ်န့ၣ်ရဲၣ်)



အဖွဲ့

ကီတကူနံနံကယ(၂၁) ခံပတီတပတီ တမလီ(၄)တဘျတဘျ



(၁၈.၂၀.၂၀၁၅)ကီတကူ နံနံကယ(၂၁) တမလီ တာတမအါဖဲ သာအဲဒ်တအိဗိဗိဒ် ဒလးကဝါနံနံလီ. တာတီထု မှာဝဲ "လာထီဗ်ပဲထီဗ်လာ ယွကလုကထါအပူ" နံနံလီ. ပုကတီ ကတီတမလီဒီး တာဘျတဘျမှာဝဲ သရဏ်ဒိဏ်အဲဒ်နံနံလီ. သရဏ် သိဗ်လိတတဖဏ် မှာဝဲသရဏ်ဒိဏ် ဒီးကထာဏ်ဝိလ်ဒိဏ်သု, သရဏ်မုဏ် ဒီးကထာဏ်မာရ်ထုဏ်သု, သရဏ်ဒိဏ်သီတုထု, သရဏ်ဒိဏ်အဲဒ်ဒု, သရဏ် ဒူတီ, သရဏ်ယကီ တဖဏ်နံနံလီ.

တမလီတဘျအံ တာတုလီမုဏ်ပုလု သာအဲဒ် တာ အိဗိဗိဗိ သရဏ်မုဏ်အဲဒ်နံထုဒီး သာအဲဒ်တအိဗိဗိဗိဗိတဖဏ်နံနံလီ. **သရဏ်ဒိဏ်အဲဒ်ဒု**

သးပုဏ်စီဇဒီး သးပုဏ်မုဏ်နီဏ်ဝဲလုဂ်ရံ တာဖျိစု



(၂၇.၁.၂၀၁၅) မှာဝဲဒဏ် သးပုဏ်စီဇဒီး သးပုဏ်မုဏ်နီဏ်ဝဲလုဂ် တာဖျိစုအတီရဲဏ်တကျဲနံနံလီ. တာရဲဏ်တကျဲတဘျအံ တာဒု ဆုဏ်လာနီဏ်မုဏ်လီအဲဒ်ရ, တာထုကဖဏ်ဆီလာ သရဏ်မုဏ်ဗြီးစကံလာ နံနံလီ. တာကစီဏ်ဒီး တာဖျိတရဲဏ်တကျဲ အိဏ်လာသရဏ်ဒိဏ် ဗျူအဲဒ်ဖိဒးအစုပူနံနံလီ. တာဖျိပသးစုအကီ တာထုကဖဏ်လာ သရဏ်ဒိဏ်ပီလူးထု, တာထုကဖဏ်အလာအပဲလု သရဏ်မုဏ်ရံလုဏ်ဖိမုး

နံနံလီ. တာရဲဏ်တကျဲတဘျအံ ပနာဟုဘဏ်တသးဝံဏ်ယံလွံဒီး ယံာ်ခံတဖဏ်နံနံလီ. လာခံကတါ တာဆိဏ်ဂုဏ်ကုတါလာ သရဏ်ဒိဏ် ဒီးကထာဏ်ဝါဝါဒု နံနံလီ.

ဖိလံအိဏ်ဒီးတံးဘျးသာကု သရဏ်ဒိဏ်သမိထီဒီး ကမုဏ် ဒိဏ်ဆဲးဗြိသျှိကဲးကဒဲး ဒီဖျိလုမိမိပါ တာဖျိစုအတီစံး ဘျးတဘျအံ အယီနံနံလီ.

ဖိလံမုဏ်ခွါကဲးက